

搜捕起来。③好象,如: တချိန်းမဟာအတိသော ~ । 不吭一声像个哑巴。IV မ၊ <la> (赛马、赛船等的)次数,场次。သုံး ~ မှာ၍ ~ နိုင်ရမည်။ 三场比赛必须胜两场。

လားရာ / လားရာက် နှဲ <la: ya / la: ya bet> 方向,运动方向: ပွတ်အား၏ ~ သည်ရွှေ့လျားမှု၏ ~ ကိုဆန်ကျင်သည်။ 磨擦力的方向与物体移动的方向相反。

လားရာထဲ နှဲ <la: ya g-di> 【佛】人死后投生的来世
လားရီး နှဲ <la: sho> 腊戌市

...လား.....လား.... ဦး <la:.... la:....> 置于双音动词中或几个动词后,表示动作的连续,相当于又.....又.....:

ကြိမ်း ~ မောင်း ~ 又是责备又是骂

လားလား I အ၊ <la: la:> ①(惊呼时的语气词)哟!唷!: ~ ရွှေအားလိုက်ပြောလာကိုရုံးဆောက်ပြီးနေပြီး။ 哟!原来村里已经盖起了化肥厂啦! / သေတ္တာကိုရွှေ့လိုက်တော့ ~ । မြေတော်ကိုတွေ့ရတယ်။ 一搬开箱子,哎哟,有一条蛇!

②生气时用的语气词: ~ ဟယ်ဆက်ပိုင်းစိုက်ရော့ 哼! 小心我把你脑袋砍下来。II ကျေး <la: la:> 一点儿(也不)完全(不)

လားလားမှု ကျေး <la: la: hmya> 一点也(不),完全(不): တိုကို ~ မသိ။ 一点儿不知道那件事。/ သူ့ကြပ်ငါးပြင်း ထန်ထန်စောင့်ကြသော်လည်းသူကား ~ မဖြုံး။ 大家严厉地批评他,可他一点不怕。/ ~ မနိုင်းစာသာ။ 根本不能相比。

ထိုး ဦး <di' li> ①将近,快要 = လုပ်းပါး: ②真,太: ကြောက်မေန်း ~ । 真可怕 / အုပ်ယ် ~ 真是奇迹 / ရှုက်ဖွှာ ~ 真可耻

ထိုး I နှဲ 次,次数: ငွေတရာ်လေး ~ ခဲ့၍ဆုံး။ 一百元分四次偿还。/ ဥတ္တုံး ~ ရာသီဆယ့်နှုန်း: 三个季节十二个月 / သုံးငါး ~ သယ့်ငါး 三乘五一十五 II ဦး 【汉】(长度单位)里 III ကျေး ①分成小块: အကြောက်ကိုအိမ်ကြပ် ~ ၍၍ ဆုံး။ 分几次还债。/ ဆီကို ~ ၍၍ ရောင်းဆုံး။ 零售油。②衡量,权衡,度量

ထိုးထိုး ကျေး <li ze> 欺骗,捏造: ကားပျော်လို့နောက်ကျတာပါဟုဟတ ~ ပြော၏။ 他欺骗说,因为车坏了,才回来晚了。

ထိုးတာ ဦး <li ta> [英 litre] (容量单位)升

ထိုးဒါ နှဲ <li da> [英 leader] 【印刷】指引线(指图表上引导视线用的虚线)

ထိုးပိုးလ်(မြို့) နှဲ <li b-ri bi:l myo> 利伯维尔(加蓬首都)

ထိုးဘာ / ထိုးဘာ နှဲ <li ba> [英 lever] 【机】油门,控制杆,横杆

ထိုးပျော်လို့ နှဲ <li byu lo> [英 levulose] 【生】果糖,左旋糖

ထိုးမာမြို့ နှဲ <li ma myo> 利马(秘鲁首都)

ထိုးမိတ် နှဲ <li mi' tet> [英 limited] 有限的: ~ ကုမ္ပဏီ有

限公司

ထိုးပိုးနှဲ <li li ban> [英・缅 lily + ပန်း] 【植】百合花

ထိုးရှာ နှဲ <li shaw> 僚僕族

ထိုး နှဲ (粗)阳物,男性生殖器,屌: ~ ချောင်း 阴茎 / ~ ကောင်း 睾丸 / ~ ဆန် (罕)睾丸 / ~ ထစ် 龟头部分 / ~ ရည် 精液

ထိုးကျေး ဦး <lu'> ①抢劫,抢夺: လက်ပတ်နာရိကို ~ သွားသည်။ 抢走了手表。②争,争着: စက်တီးကို ~ ရှုံးဝယ်ကြပ်။ 争购自行车。/ မိုင်း ~ ပုံး争夺冠军的决赛 / အခါနကို ~ ပြီးအလုပ်လုပ်တယ်။ 争分夺秒地工作。③靠.....边,偏斜,倾向: လက်နိုင်ပင်ရှုံးယင်စာကိုဘယ်ဘက်နဲ့ ~ ပြီးရိုက်ပေးပါ။ 打字时稍向左靠。/ ပန်းရောင်ဖျော့ဖျော့ကေနအဖြူးကို ~ သွားတဲ့အသွေးမျိုး: 粉里透白的颜色 II ကထာ <lu'> 几乎,快要: ရော ဘာ ~ ပြု။ 快到了。/ စက်တင်ဘာ လက်နှဲ ~ ပြု။ 九月份快过去了。

ထွေမန်း ဦး <lu' kh- man> 放在动词之后表示“几乎要.....”: နားကွဲ ~ အေားသံပေးလိုက်သည်။ 掌声震耳欲聋。/ တိုင်မြှင်ပျောက်ကွယ် ~ ဖြစ်နေသောရွှေးဟောင်းယဉ်ကျေးမှု 即将湮没的古代文化

ထွေမန်း ဦး <lu' khin> 中间加入两相同动词表示: 即将,快要: ရောက်လရောက်ခင် 快到之时 / ပျက်လပျက်ခင် 快要坏了

ထွေးသော်စား နှဲ <lu' za> yet sa> 争吃争喝;争着吃喝的人

ထွဲဆဲ့ ဦး <lu' ze: ze> 放在动词后表示“快要.....时”: မိုးရထားထွဲက် ~ မှာသူရထားပေါ်တက်သည်။ 火车快开时,他才上车。

ထွဲနှီး ဦး <lu' ni> = ထွေမန်း

ထွဲနိုးနိုး ဦး <lu' ni: ni> = ထွေမန်း

ထွဲဗိုးပါး ဦး <lu' ni: ba> 将近,濒于: ဆေ ~ ဖြစ်သည်။ 几乎要死了。

ထွဲဘန်း ဦး <lu' b-nan> = ထွေမန်း

ထွဲမတ် ဦး <lu' m- tat> = ထွေမန်း / မိုးခေါင်ရေရှားဆောင့်မြှင့်ရောန်း ~ ဖြစ်နေသည်။ 因为干旱河水几乎干涸了。

ထွဲဗူဗူ ကျေး <lu' yu> 夺取,掠夺,攫取

ထွဲဘက် ကျေး <lu' yet> 抢夺,抢劫: ~ မူ 抢劫案 / ~ သူ 抢劫犯,强盗

ထွဲလူ I ဦး <lu' lu> 快要,将要,临近: ရေဝင် ~ အခါနမှာ ရောက်လာတယ်။ 太阳快下山时到的。II ကျေး <lu' lu> (古)匆忙,仓卒

ထွဲလှင် / လှင် နှဲ <lu' lin> ①青年人: ~ ကျောင်း 青年 / ~ ကျောင်းအျွှေး 年轻人: / ~ ပါး 青年 ②新生之物: နေ ~ 初升的太阳